



စက်မှုဝန်ကြီးဌာန

စက်မှုသတင်းလွှာ

အတွဲ(၁)၊ အမှတ်(၅)၊ ၂၀၂၂ ခုနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)

အစိုးရတစ်ရပ်သည် အဓိကအားဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် တာဝန်ရှိ
“ MSME ဆောင်ရွက်နေသူများအနေဖြင့် ကိုယ်တိုင် ကြိုတင်အားထုတ်ဆောင်ရွက်ရန်လိုအပ်ပြီး
ခိုင်မာသည့်လုပ်ငန်းများရှိချိန်တွင် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည် ”



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၂)တွင် အမှာစကားပြောကြားစဉ်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၂) ကို အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

စာမျက်နှာ ၃ သို့-

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မိုးဝင်း

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး

(၁/၂၀၂၂) သို့တက်ရောက်အမှာစကားပြောကြား

ကျောစုံသို့-

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်ရမည်

စာမျက်နှာ ၇ သို့-

မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်
ဆန်းသစ်တီထွင်မှုနှင့်လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့်ထုတ်ကုန်ပြပွဲကျင်းပ

စာမျက်နှာ ၁၃ သို့-

လျှပ်စစ်သုံးယာဉ်စစ်ဆေးရေး အထောက်အကူပြုသင်တန်း
အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

စာမျက်နှာ ၁၄ သို့-

စက်မှုဝန်ကြီးဌာနမှ (၃) လ တစ်ကြိမ် ထုတ်ဝေသည်။

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊
 ဇေယျဌာနီလမ်း၊ နေပြည်တော်၊
 ဖုန်း- ၀၆၇-၃၄၅၀၄၂

မျက်နှာဖုံးမှ -

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပကိုအားကိုးနေ၍မရဘဲ ပြည်တွင်း စီးပွားရေးကိုအားပေးဆောင်ရွက်ခြင်းဖြင့် တတ်နိုင်သမျှကြိုးပမ်းဆောင်ရွက်မည်ဆိုပါက အကောင်းဆုံးပင်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူနေချိန်တွင် ပြည်တွင်းစီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေကြောင်း၊ MSME လုပ်ငန်းများသည် ပြည်တွင်းရှိလုပ်ငန်းရှင်များကိုယ်တိုင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းများဖြစ်ကြောင်း၊ မိတ္ထီလာ၊ ရန်ကုန်နှင့်ပြည်မြို့တို့ရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် MSME လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်နိုင်သည်များရှိသကဲ့သို့ နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည်သူများကိုယ်တိုင် ဆောင်ရွက်နိုင်သည့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ပြည်တွင်းနှင့်ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့်ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက ကုန်ကြမ်းပြတ်လတ်မှုနည်းပါးမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့်လည်း ဆောင်ရွက်၍ရ

- ❖ မိမိတို့အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပကိုအားကိုးနေ၍မရဘဲ ပြည်တွင်းစီးပွားရေးကိုအားပေးဆောင်ရွက်ခြင်းဖြင့် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက အကောင်းဆုံးပင်ဖြစ်၊ မိမိတို့တာဝန်ယူနေချိန်တွင် ပြည်တွင်းစီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေကြောင်း။
- ❖ MSME လုပ်ငန်းများ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ပြည်တွင်းနှင့်ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့်ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက ကုန်ကြမ်းပြတ်လတ်မှုနည်းပါးမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့်လည်း ဆောင်ရွက်၍ရကြောင်း၊ အချို့သတ္တုကုန်ကြမ်းများအတွက်လည်း နိုင်ငံတော်မှကူညီဆောင်ရွက်ပေး၍ရကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုများတွင် ကုန်ကြမ်းသာမက လျှပ်စစ်စွမ်းအင်နှင့်အခြားစွမ်းအင်များလည်း လိုအပ်ကြောင်း၊ အချို့သတ္တုကုန်ကြမ်းများအတွက်လည်း နိုင်ငံတော်မှကူညီဆောင်ရွက်ပေး၍ရကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုများတွင် ကုန်ကြမ်းသာမက လျှပ်စစ်စွမ်းအင်နှင့်အခြားစွမ်းအင်များလည်း လိုအပ်ကြောင်း၊ အလားတူစိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် စက်မှုသိပ္ပံတက်ရောက်သူများမှ ထူးချွန်သူများအနေဖြင့်လည်း သက်ဆိုင်ရာပညာရပ်များအလိုက် တက္ကသိုလ်နှင့်ကောလိပ်များသို့ တက်ရောက်၍ရကြောင်း၊ ထို့ကြောင့် လူသားအရင်းအမြစ် လုံလောက်စွာရရှိရေးအတွက် ပညာရည်မြင့်မားရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်ကြမ်းလိုအပ်ချက်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စက်မှုကုန်ကြမ်းများ လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ ဝါးစိုက်ပျိုးမှုများဆောင်ရွက်၍ ဝါးကိုအခြေခံသည့် စက်မှုထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်၍ရကြောင်း၊ ဝါးကုန်ကြမ်းများရရှိရေးကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ပြည်ထောင်စုဝန်ကြီးများအနေဖြင့်လည်း သက်ဆိုင်ရာလုပ်ငန်း

စာမျက်နှာ ၂ မှ -

အလိုက်တွက်ဆ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံ ပြုဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသထွက် ပစ္စည်းများကိုအသုံးပြု၍ MSME ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး အတွက် မိမိအနေဖြင့် မူဝါဒတစ်ရပ်ချမှတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း များတွင် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ အားလုံး တစ်ပြေးညီဖြစ်စေရန် သက်ဆိုင်ရာ ဝန်ကြီး ဌာနမှပြန်လည်ဆွေးနွေး၍ တည့်မတ်ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ် က အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသအလိုက် အဓိကထုတ် ကုန်များကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု များကို အားပေးဆောင်ရွက်ရေးတို့နှင့်ပတ် သက်၍ ပြောကြားရာတွင် ‘နောက်တစ်ခု က MSME နဲ့ပတ်သက်လို့ ကိန်းဂဏန်း တွေ၊ ဖွဲ့စည်းမှုတွေပြန်လည်လုပ်ဖို့လိုသလို တစ်ဖက်ကလည်း တကယ်အဓိကကျတဲ့ ခရိုင်တွေ၊ ပြည်နယ်နဲ့တိုင်းတွေမှာ MSME တွေ ပီပီပြင်ပြင်နဲ့အလုပ်လုပ်နိုင်ဖို့လိုကြောင်း၊ အဓိကကျတဲ့ ခရိုင်၊ ပြည်နယ်နဲ့တိုင်းမြို့ကြီး တွေကတော့ အားလုံးက MSME တွေရှိရ မယ်။ ခရိုင်အဆင့်တွေမှာလည်း အဓိက ထုတ်ကုန်ပစ္စည်းရှိတဲ့ ခရိုင်တွေမှာ One Region One Product တွေလုပ်ရမည်ဖြစ် ကြောင်း၊ ဒေသလိုက်မှာ ခရိုင်ပေါင်း ၁၂၀ ကျော်ရှိကြောင်း၊ ပစ္စည်းပေါင်း၊ အမျိုးပေါင်း ၁၂၀ ကျော်လောက်က ကောင်းနေရမည် ဖြစ်ကြောင်း၊ ပခုက္ကူချည်ထည်နှင့် ပြည်မှ

အင်းမပုဆိုးတို့ကို နမူနာထုတ်နုတ်ပြပြီး တော်တော်ကိုကောင်းတာ တွေရကြောင်း၊ ဘယ်နေရာကတော့ ပဲနှင့်ပတ်သက်တဲ့ ပစ္စည်းတွေကောင်းတယ်၊ ဘယ်နေရာကတော့ ဆန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေ ကောင်းတယ်၊ ဘယ်နေရာကတော့ ဝါးနဲ့ပတ်သက်တဲ့ပစ္စည်း တွေကောင်းတယ်၊ ဘယ်နေရာကတော့ သတ္တုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကောင်း တယ် စသဖြင့် One Region One Prod- uct ဒီလိုမျိုးတွေနဲ့ နိုင်ငံမှာ ထုတ်ကုန်ပစ္စည်း ထုတ်မယ်ဆို ဒါတွေလည်း တစ်ဖက်ကလည်း ကုန်ထုတ်လုပ်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ အဲ့ဒါတွေနဲ့လည်း တစ်ချိန်ကျရင် Tourist Attraction လည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများရှိသော ဝန်ကြီးဌာန များအနေဖြင့် တတ်နိုင်သမျှ အနှုံးမရှိစေဘဲ Budget Balance ဖြစ်ရန်နှင့် ဖြစ်နိုင်ပါက အမြတ်ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း’ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲများ တွင် သတင်းပို့တင်ပြချက်များနှင့်စပ်လျဉ်း ၍ ဝန်ကြီးဌာနအလိုက် အရေးယူဆောင် ရွက်ပေးရမည့်ကိစ္စရပ်များကို အချိန်နှင့်တစ် ပြေးညီ ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးကြ ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေ ဖြင့်လည်း ချက်ချင်းဖြည့်ဆည်းဆောင်ရွက် ပေးရမည့်ကိစ္စရပ်များကို ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး အချိန်ယူ၍ဆောင်ရွက်ပေး သွားရမည့် ကိစ္စရပ်များကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်မှု ဇုန်ဖြေနေရာများသည် စက်မှုလုပ်ငန်း

များအတွက် အဓိကထားခွင့်ပြုပေးထား ခြင်းဖြစ်ကြောင်း၊ အိမ်ရာစီမံကိန်းများ မပါဝင်ရန်လိုအပ်ကြောင်း၊ ယင်းတို့ပါဝင် လာပါက စက်မှုဇုန်စီမံအုပ်ချုပ်မှုကိစ္စ များ ရှုပ်ထွေးလာနိုင်ကြောင်း၊ စက်မှုဇုန် နှင့်စက်မှုရပ်ကွက်မှာ တူညီမှုမရှိကြောင်း၊ စက်မှုဇုန်တွင် စက်မှုကုန်ထုတ်လုပ်ငန်း များကိုသာ ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်အားသည် ပြည်တွင်း ဌာနရှိကြောင်း၊ ပြည်တွင်းအားဖြင့် ဆောင် ရွက်ကြရာတွင် ယခုထက်ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း လုပ်ငန်း များ ပိုမိုကောင်းမွန်တိုးတက်စေရေးအတွက် Check List ဖြင့် စစ်ဆေးကြပ်မတ်နေရန် လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းများပိုမို အောင်မြင်လာမည်ဖြစ်ကြောင်း၊ လက်အောက် ဝန်ထမ်းများကိုလည်း မိသားစုသဖွယ်နွေး ထွေးစွာ ဆက်ဆံရန်လိုကြောင်း၊ အချို့အား နည်းချက်များ ရှိနိုင်မည်ဖြစ်သော်လည်း ရိုးရိုးသားသား လုပ်ကိုင်နေသူများကို လက် တွဲခေါ်ဆောင်ရန်လိုအပ်ကြောင်း၊ လက် အောက်မှအချို့သောအကြံပြုချက်များကို လည်း ရယူရန်လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်လာနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၂) အစည်းအဝေးနှင့် မြန်မာ့ဆန်စပါးညီလာခံ- ၂၀၂၂ တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍လည်း မိန့်ကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

နိုင်ငံတော်မှ ပြည်တွင်းအဝတ်အထည်ကဏ္ဍဖူလုံစေရေးအတွက် ဝါအထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး ကူညီပံ့ပိုး ဖြည့်ဆည်းပေးလျက်ရှိ

ပြည်သူများအတွက် အခြေခံလိုအပ်သည့် အဝတ်အထည်များအား ပြည်တွင်း၌ ပိုမိုထုတ်လုပ်နိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှု

Co.,Ltd၊ အထည်ချုပ်လုပ်ငန်း၊ Myanmar Integrated Communication and Trading Co.,Ltd. တို့သို့ ငှားရမ်းထားသည့် စက်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ (ပုံ) စက်ရုံများသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်

ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ စက်ရုံများအနေဖြင့် လူနေထူထပ်သည့် မြို့ပြဧရိယာအတွင်းတည်ရှိ၍ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်အလေးထားဆောင်ရွက်ရန်လိုကြောင်း၊

နိုင်ငံတော်မှပြည်တွင်း အဝတ်အထည်ကဏ္ဍဖူလုံစေရေးအတွက် ဝါအထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်အားစုများရရှိရေး၊ စိုက်ပျိုးနည်းပညာများရရှိရေး ကူညီပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကြုံတွေ့နေရသည့်အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြမှုသာ မှန်မှန်ကန်ကန်ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများမှရရှိသည့် အမြတ်အစွန်းအချို့ကိုလည်း ဝန်ထမ်းများ၏ သက်သာချောင်ချိရေးလုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးပြုစေလိုကြောင်း၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများအလိုက် အသိအမှတ်ပြုလက်မှတ်များရရှိအောင် စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားပြီး စက်ရုံအသီးသီး၌ အဝတ်အထည်အမျိုးမျိုးချုပ်လုပ်နေမှုတို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည်အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်တို့ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေသမဝါယမလုပ်ငန်းလီမိတက်နှင့် Family United Power

ထောင်စုဝန်ကြီးက နိုင်ငံတော်မှတိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး အားပေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဝတ်အထည်များသည် ပြည်သူများမွေးဖွားစဉ်မှ သေဆုံးသည်အထိ အသုံးပြုရသည့်ပစ္စည်းများဖြစ်၍ ပြည်ပမှတင်သွင်းရမှုလျော့ချနိုင်ရေးအတွက် လုပ်ငန်းများချဲ့ထွင်၍

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ချီတက်ဂုဏ်ပြုမည့် ဝန်ထမ်းများအားတွေ့ဆုံပြီး ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီတက်ဂုဏ်ပြုမည့် စက်မှုဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြအဖွဲ့အားတွေ့ဆုံ၍ ‘ဤအခမ်းအနားသည် ကြုံတောင့်ကြုံခဲအခမ်းအနားဖြစ်၍ ပါဝင်ခွင့်ရရှိသည့်အတွက် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ အခမ်းအနားတွင် ညီညာစွာဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမှားအယွင်းမရှိအောင် ကြိုးစားဆောင်ရွက်၍ စက်မှုဝန်ကြီးဌာန၏ ဂုဏ်ကို

မြှင့်တင်ကြရန်’လမ်းညွှန်မှာကြားပြီး အခမ်းအနားတွင် ပါဝင်ချီတက်ဂုဏ်ပြုမည့်ဝန်ထမ်း

များအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (ပုံ)



မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းစာအုပ်တွင်ပါဝင်မည့်

အတွေ့အကြုံ၊ လောကဓံနှင့် သုံးသပ်ချက်များသည် အနာဂတ်လူငယ်မျိုးဆက်သစ်များအတွက် အရေးကြီး

မြန်မာနိုင်ငံတွင်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့မှုအခြေအနေများကို မျိုးဆက်သစ်များလေ့လာနိုင်ရန်၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်အထောက်အကူဖြစ်စေရန်၊ စက်မှုကဏ္ဍနှင့်ပတ်သက်၍ သင်ခန်းစာဖော်ထုတ်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ပြုစုခြင်းလုပ်ငန်းကို သတ်မှတ်ချိန်အတွင်းပြီးစီးရေးအတွက် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ပြုစုရေးဦးစီးကော်မတီ၊ အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ ပူးပေါင်းညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၂) ကို အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သလ္လာဝတီလမ်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပသည်။ (၃)

အုပ်တွင်ပါဝင်မည့် အတွေ့အကြုံ၊ လောကဓံနှင့်သုံးသပ်ချက်များသည် အနာဂတ်လူငယ်မျိုးဆက်သစ်များအတွက် အရေးကြီးကြောင်း၊ စက်မှုလက်မှုကဏ္ဍအတွက် လိုအပ်မည့်လူ့စွမ်းအားအရင်းအမြစ် ဖြည့်ဆည်းပေးနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကတည်းကဆောင်ရွက်ခဲ့သလို ယခုအချိန်တွင် ပိုမိုဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေးအဖွဲ့ဝင်ပညာရှင်များ၏ အဖိုးမဖြတ်နိုင်သည့်အတွေ့အကြုံများနှင့် နားလည်သဘောပေါက်မှုများကို အနာဂတ်မြန်မာနိုင်ငံသူ/နိုင်ငံသားများအတွက် အထောက်အကူဖြစ်စေရန် ဖြည့်ပြည့်စုံစုံလက်ဆင့်ကမ်းမျှဝေပေးစေလိုကြောင်း၊ ယခုပြုစုနေသည့် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းစာအုပ်သည် နောင်လာနောက်သားမျိုးဆက်သစ်များအနေဖြင့် စက်မှုလက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အထောက်

ကြပါရန် ပြောကြားသည်။ ဆက်လက်၍ အကြံပေးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သတင်းအချက်အလက်ရှာဖွေစုဆောင်းရေးဆပ်ကော်မတီဝင်များ၊ ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များက မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းအား ပြည့်စုံအောင်ရေးသားထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနမှ စက်ရုံများအား ငှားရမ်းအကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်းရှင်ကြီးများအားတွေ့ဆုံ၍ နိုင်ငံတော်မှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့်လုပ်ငန်းရှင်များမှ ကြုံတွေ့နေရသည့်အခက်အခဲများ၊ လက်ရှိလုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



ရှေးဦးစွာ မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ပြုစုရေးဦးစီးကော်မတီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းစာ

အကူပြုနိုင်ရေးအတွက် ကြိုးစား၍ပြုစုနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းအား သတ်မှတ်ချိန်တွင်ပြီးစီးနိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်အတွင်းရှိ စက်ရုံ၊ ဦးစီးဌာနနှင့် စက်မှုဇုန်တို့အား ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ကြည့်ရှုစစ်ဆေး

စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများအတွက် အဓိကဖြစ်သော သံနှင့် သံမဏိများထုတ်လုပ်ရန် လိုအပ်သည့်သံစိမ်းများ ထုတ်လုပ်ပေးနိုင်ရန် စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တွင် တပ်ဆင်ထားရှိသော စက်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်နေမှုနှင့်လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် အောက်တိုဘာလ ၁၅ ရက်နေ့၌ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများမှ စီမံကိန်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်းများအပေါ် မြေပြင်စစ်ဆေးမှုများဆောင်ရွက်နေမှုနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်ရုံတည်ဆောက်ရေးစီမံကိန်းများ ပြီးစီးမှုသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စတင်နိုင်မည်ဖြစ်၍ ရေးဆွဲထားရှိသည့်အချိန်ဇယားများအတိုင်း ပြီးစီးမှုရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုဆောင်ရွက်ရန်အတွက် လိုအပ်သောကုန်ကြမ်းများနှင့် အခြားသွင်းအားစုများကို စက်ရုံလည်ပတ်လျှင် အဆင်သင့်ဖြစ်အောင်ကြိုတင်စီမံထားရန်၊ အလုပ်ရုံတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ကျေညက်အောင်လေ့လာထားရန်၊ ဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်ပညာရှင်များထံမှ နည်းပညာ၊ စက်ပစ္စည်းကိရိယာကိုင်တွယ်မောင်းနှင်မှုပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်စသည့်ပညာရပ်များရရှိအောင် ကြိုးစားသင်ယူကြရန်၊ တွေ့ကြုံလာနိုင်သည့် မမျှော်မှန်းနိုင်သောစိန်ခေါ်မှုများအတွက် ကြိုတင်စဉ်းစားတွေးခေါ်၍ စီမံဆောင်ရွက်ထားရန်၊

ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သော သံစိမ်းများကိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်၍ မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများအပေါ် ဂုဏ်ယူစွာဖြင့် ကျေပွန်အောင်ထမ်းဆောင်ကြရန် မှာကြားသည်။

ဒုတိယဝန်ကြီးသည် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းရှိ အလုပ်ရုံခွဲအသီးသီး၌ စက်ပစ္စည်းများစစ်ဆေးပြုပြင်နေမှု၊ စွန့်ပစ်အပူသုံးဘွိုင်လာပြုပြင်နေမှု၊ လျှပ်စစ်မီးကြိုးများ လဲလှယ်နေမှု၊ ဓာတ်အားခွဲရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအလေးထားဆောင်ရွက်ရန်လမ်းညွှန်မှာကြားသည်။ (ပုံ)



မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ပြည်နယ်အတွင်းရှိအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း

များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကူညီဖြည့်ဆည်းပေးရန်၊ ထိရောက်သော ကူညီပံ့ပိုးမှုများပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များ၏လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို သိရှိအောင်ဆောင်ရွက်ရန်၊ အများပြည်သူနှင့်လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လျှပ်စစ်နှင့်ဘွိုင်လာစစ်ဆေးမှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် အသိပညာပေးဆွေးနွေးပွဲများပြုလုပ်သွားရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အေးသာယာစက်မှုဇုန်အတွင်းရှိ စိန်ငွေမြပြောင်းအခြောက်ခံစက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့

သည်။ အလားတူ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ နိုဝင်ဘာလ ၁၀ ရက်နေ့၌လည်း သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများနှင့်တွေ့ဆုံလျက် တင်ပြချက်များနှင့်လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။ **သတင်းစဉ်**

မှတ်နှာဖုံးမှ -

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်ရမည်

စက်မှုဇုန်များစနစ်တကျဖွံ့ဖြိုးရေး၊ ဒေသတွင်းမှထွက်ရှိသော ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုများအနက် အဓိကတစ်ခုဖြစ်သည့် ဓာတ်မြေဩဇာများ ပိုမိုတိုးတက်ထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏အခက်အခဲများကို ပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့သည် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုဇုန်အတွင်းရှိ ကမ္ဘာကျော်ဓာတ်မြေဩဇာစက်ရုံ၌ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်ကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်သွားရမည်ကြောင်း၊ ထို့ပြင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် အကြီးစားစက်မှုလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးနိုင်သည့် အထောက်အကူပြုစက်မှုလုပ်ငန်းများ



ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုဇုန်အတွင်းရှိ
ကမ္ဘာကျော်ဓာတ်မြေဩဇာစက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်။

အဖြစ် ပါဝင်ဆောင်ရွက်ပြီး တန်ဖိုးကွင်းဆက်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများအတွက် လိုအပ်သည့်နည်းပညာနှင့် အတိုးနှုန်းသက်သာသည့်ဈေးငွေများ ပံ့ပိုးပေးခြင်း၊ ခိုင်မာသောဈေးကွက်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်၏စီးပွားရေးအချိုးညီဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသတွင်းအသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ ပိုမိုရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်နှင့်အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များအတူလက်တွဲ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စက်မှုဇုန်အတွင်း၌ လက်ရှိလုပ်ငန်းလုပ်ကိုင်နေသည့်လုပ်ငန်းများကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားရန်နှင့်ဖွံ့ဖြိုးတိုးတက်ရန်အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်စေရန်အစိုးရ၊ ဌာနဆိုင်ရာနှင့်လုပ်ငန်းရှင်ဆိုသည့်ဒေါက်တိုင် (၃) ရပ်ဖြင့် ဟန်ချက်ညီညီပေါင်းစပ်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးက စက်မှုဇုန်ဆိုင်ရာအချက်အလက်များနှင့်စီမံဆောင်ရွက်နေမှုအခြေအနေတို့ကိုလည်းကောင်း၊ ကမ္ဘာကျော်ဓာတ်မြေဩဇာစက်ရုံမှတာဝန်ရှိသူတစ်ဦးက လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေနှင့် တောင်သူများအားဝန်ဆောင်မှုပေးနေမှုအခြေအနေတို့ကိုလည်းကောင်း၊ တက်ရောက်လာသည့်လုပ်ငန်းရှင်များက ကြုံတွေ့နေရသည့်အခက်အခဲများ၊ လက်ရှိလုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်းရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ကမ္ဘာကျော်ဓာတ်မြေဩဇာစက်ရုံ၊ May LP Agriculture Co.,Ltd. ၏စပါးထုတ်လုပ်ခြင်း၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် မျိုးစပါးစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

စားသုံးဆီများသန့်စင်သည့်နည်းပညာများပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်တွင်း ရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် လုပ်ငန်းရှင်များမှအခက်အခဲနှင့် လိုအပ်ချက်များကိုတင်ပြခဲ့မှုအရ ခေတ်မီနည်းပညာ

ပညာရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များလည်း Virtual စနစ်ဖြင့် တက်ရောက်သည်။ (ပုံ)

အလတ်စားစီးပွားရေးလုပ်ငန်းများသည် ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက်များကို လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန်စွာတုံ့ပြန်ပြောင်းလဲနိုင်စွမ်းရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့်



များဖြည့်ဆည်းပေးရန်၊ ပြည်သူများကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့နေထိုင်နိုင်ရန်နှင့် သန့်ရှင်းစင်ကြယ်ပြီး ပြည့်ဝဆီများစားသုံးနိုင်ရန်ရည်ရွယ်၍ စားသုံးဆီများသန့်စင်သည့် နည်းပညာများပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မိတ်ဖက်အသင်းအဖွဲ့များမှဥက္ကဋ္ဌများ၊ ကျွမ်းကျင်

အစီအစဉ်အရ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားများဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ပါဝင်မှုသည် ၉၀%ကျော်ရှိကြောင်း၊ နိုင်ငံတော်မှအမှတ်ထားသည့် စီးပွားရေးဦးတည်ချက်တွင် နိုင်ငံတော်မှပြည်တွင်း စီးပွားရေးကို အားပေးကူညီရန်ဟုသတ်မှတ်ထားပါကြောင်း၊ အသေးစား၊ အငယ်စားနှင့်

ကုန်ထုတ်လုပ်ငန်းများသည် အရေးပါသော စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့်ကြိတ်ခွဲခြင်း စသည့်လုပ်ငန်းများသည် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အားပေးဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကကိုဗဟိုပြုသည့် စီးပွားရေးလုပ်ငန်းများကို အားပေးခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ဆောင်ရွက်နေရခြင်းဖြစ်၍ မည်သည့်နိုင်ငံတွင်မဆို စီးပွားရေးနှင့်ပတ်သက်၍ အစိုးရမှအချို့သော ကဏ္ဍများတွင် အစိုးရအနေဖြင့်ပူးပေါင်းပါဝင် ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နေ့စဉ်ချက်ပြုတ်စားသောက်မှုအလေ့အထတွင် စားသုံးဆီသည်အဓိကအခန်းကဏ္ဍမှ မပါမဖြစ်ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ၏လူဦး

စာမျက်နှာ ၈ မှ -

ရေတိုးတက်လာမှုနှင့်အတူ ခေတ်နှင့်အညီ ပြောင်းလဲလာသော စားသောက်မှုပုံစံများကြောင့် ပြည်ပမှမှာယူတင်သွင်းရသော စားသောက်ကုန်အမျိုးမျိုးအနက် စားသုံးဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုပ်စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော်လည်း ပြည်တွင်းဆီစားသုံးမှုတွင် မြေပဲဆီနှင့်နှမ်းဆီ ၂ မျိုးသာအဓိကထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း၊ ထို့ကြောင့် နေကြာဆီအပါအဝင် စားအုန်းဆီ၊ ပန်းနှမ်းဆီ၊ မုန်ညင်းဆီ၊ ပဲပုပ်ဆီ၊ ဝါစေ့ဆီ၊ ဖွဲ့နုဆီ စသည့် ဆီအမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်လျှင် စားသုံးဆီတင်သွင်းမှုအတွက် အသုံးပြုရသော နိုင်ငံခြားငွေချွေတာနိုင်ခြင်းကြောင့် အခြားပြည်တွင်းလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းတိုးချဲ့ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၃၀ စိုက်ပျိုးရေးဆိုင်ရာ အလားအလာသုံးသပ်ချက်တွင် အာရှစိုက်ဆောင်ရွက်ရမည့် ဆီထွက်သီးနှံနှင့်စားဆီများမှာ ပဲပုပ်ဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ ဝါစေ့ဆီ၊ ပြောင်းဆီ၊ ဟင်းသီးဟင်းရွက်ဆီများနှင့် စားအုန်းဆီတို့ဖြစ်ပြီး ထုတ်လုပ်မှုအချိုးအစားပမာဏဆတူနီးပါးရှိနေကြတာကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ဆီထွက်သီးနှံများကို ပိုမိုစိုက်ပျိုးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဈေးကွက်စီးပွားရေးနှင့်အညီ ထိန်းကျောင်းကြပ်မတ်ပေးခြင်း၊ ကုန်သွယ်မှုသဘောတူညီချက်များရရှိရေး ဆောင်ရွက်ပေးခြင်း စသည့်ပုဂ္ဂလိကပိုင်း၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေကောင်းများ ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်လိုအပ်ချက်ကို မျှော်မှန်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်မှုဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ **ပြည်သူလူထု၏ နေ့စဉ်စားသုံးမှုတွင် အရေးပါသည့် စားသုံးဆီအား ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးသာမက စားသုံးဆီအဓိကထုတ်လုပ်**

တင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆီစားသုံးမှုလျှော့ချရေး၊ ဆီထွက်သီးနှံများတစ်ဧကအထွက်နှုန်း တိုးတက်ရေးတွင် သေချာသောသီးနှံကို ဦးစားပေးအလိုက် ဆောင်ရွက်ရေး၊ ဆီစက်များကြိတ်ခွဲမှု အဆင့်မြှင့်တင်ရေး လမ်းညွှန်မှုပြုထားကြောင်း၊ လုပ်ငန်းများထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့်ခေတ်မီဆီစက်အသစ်များတည်ဆောက်ခြင်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုကို ဖြည့်ဆည်းပေးရန် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ချေးငွေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံရေးနှင့် ဆီစက်များအဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍတစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာပြီး လက်တွေ့အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုစွမ်းအားမြှင့်တင်ရေးသည်လည်း အရေးကြီးသော ကဏ္ဍကပါဝင်နေပြီး ခေတ်မီဆီစက်လုပ်ငန်းများ ထူထောင်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှစားသုံးဆီများသန့်စင်သည့် (Refinery) နည်းပညာဆိုင်ရာများသိရှိနိုင်မှာဖြစ်တဲ့အတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အထောက်အကူရစေမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်

လွန်စွာအရေးပါသည့် စားသုံးသူပြည်သူများ၏ကျန်းမာရေးကို မထိခိုက်စေသောအစားအစာဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးစံချိန်စံညွှန်းများကိုတည်သည့် စားသုံးဆီများကို ပထမအဆင့်အနေဖြင့် ပြည်တွင်း၌ ဖူလုံလာအောင် ထုတ်လုပ်ခြင်းမှတစ်ဆင့် ပြည်ပသို့တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားပြီး တက်ရောက်လာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများက အကြံပြုဖြည့်စွက်ဆွေးနွေးကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌက မြန်မာစားသုံးဆီထုတ်လုပ်သောလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစာအာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ဘာသာရပ်ဆိုင်ရာပညာရှင်များက ဆီသန့်စင်ထုတ်လုပ်သည့်နည်းပညာများ၊ ဖွံ့ဖြိုးရေးချေးငွေအစီအမံများ၊ စံချိန်စံညွှန်းရေးဆွဲမှုများ၊ FDA ဆိုင်ရာသိကောင်းစရာများ၊ ဈေးကွက်တွင် ဆီထွက်သီးနှံရောင်းချမှုများအကြောင်းကို အသီးသီးဆွေးနွေးတင်ပြကြသည်။ တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များမှ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ **သတင်းစဉ်**

**စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိစက်ရုံများအား ကြည့်ရှုစစ်ဆေး
အာဆီယံနိုင်ငံများအဆင့် ကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြုပုံစံနှင့်စပ်လျဉ်း၍
အသိပညာဝေမျှဆွေးနွေးပွဲတက်ရောက်**

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးတောင်သာမြို့ရှိ အမှတ် (၁၀) အထည်စက်ရုံ (တောင်သာ) သို့ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ထုတ်ကုန်ပစ္စည်းများအား လက်ရာသေသပ်ကောင်းမွန်အောင်နှင့် အရည်အသွေးကောင်းမွန်အောင် အလေးထားဆောင်ရွက်ရန်၊ ပညာရေးဝန်ကြီးဌာနမှ ယူထားသောကျောင်းဝတ်စုံများအား အချိန်မီပေးပို့နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် စီမံချက်များရေးဆွဲပြီး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးငြိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံအောင်ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြင်းခြံမြို့ရှိ အထည်စက်ရုံခွဲ (မြင်းခြံ) သို့ရောက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စက်ပစ္စည်းအသစ်များ တပ်ဆင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများပိုမိုထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းအသစ်များတပ်ဆင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးအတွက် စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ရောက်ရှိပြီး Water Treatment Plant ရှိ Pump များ

ပြုပြင်ထားရှိမှုနှင့် ပိုက်လိုင်းများအစားထိုးလဲလှယ်ပြီးစီးမှု၊ Air Separation Plant ရှိ Turbo Compressor ပြုပြင်နေမှု၊ Oxygen Compressor ပြုပြင်နေမှုနှင့် Air Compressor များ ပြုပြင်ပြီးစီးမှု၊ ထုတ်လုပ်မှုအတွက် လိုအပ်သည့် Steel Scrap (HMS-1, HMS-2, Light Scrap) များကို စနစ်တကျခွဲခြားစုစည်းထားရှိမှုနှင့် Ferro Alloy များ၏လက်ကျန်အခြေအနေ၊ Hot Strip Mill ၏ Machine Installation Work များ ဆောင်ရွက်ရန်ကျန်ရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ (ပုံ)



အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) အစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံရှိ စက်မှုလျှပ်စစ်ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများ၏ ပြင်ဆင်ဆောင်ရွက်နေမှု၊ Air Separation Plant ပြန်လည်စစ်ဆေးပြုပြင်မှု၊ စီမံကိန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr.Damir Mezulic ၏ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်ပတ်သက်၍ အကြံပြုချက်များ၊ Meltshop-1 ပြန်လည်စတင်နိုင်ရေးအတွက် လူအင်အား၊ ကုန်ကြမ်းများနှင့်စက်ပစ္စည်းများဆိုင်ရာ စီမံချက်ရေးဆွဲဆောင်ရွက်မှု

စသည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သံရည်ကျိုအလုပ်ရုံနှင့် သက်ဆိုင်သည့် လုပ်ငန်းများအားလုံးကို သတ်မှတ်ချိန်အတွင်းပြီးစီးရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီရေးတို့အတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ရန်၊ စက်ရုံရှိဝန်ထမ်းများဖြင့် စက်မှုလျှပ်စစ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို အချိန်ဇယားများရေးဆွဲဆောင်ရွက်ရန်၊ စက်ရုံရှိစစ်ဆေးပြုပြင်ပြီးသည့် စက်ကိရိယာပစ္စည်းများ ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေ

ဖြင့် စက်ရုံအားသတ်မှတ်ကာလအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် စက်မှုဝန်ကြီးဌာန၌ နိုဝင်ဘာလ ၅ ရက်နေ့တွင်ကျင်းပသည့် အာဆီယံနိုင်ငံများအဆင့် ကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြုပုံစံနှင့်စပ်လျဉ်း၍ အသိပညာဝေမျှဆွေးနွေးပွဲအားတက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်းဆင်းပွဲအခမ်းအနားများ ကျင်းပ

အမှတ် (၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ) ၏ စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်း အမှတ်စဉ် (၇) သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌လည်းကောင်း၊ အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) ၏ စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲ အခမ်းအနားကို မွန်လွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌လည်းကောင်း ကျင်းပသည်။

သင်တန်းဆင်းပွဲများတွင်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားတစ်ဦးချင်းစီကို သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှတ် (၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ) မှ သင်တန်းရက်မှန်ဆုရ မောင်မျိုးသက်ဝေနှင့် စံပြသင်တန်းသားထူးချွန်ဆုရ မောင်အောင်ပိုင်ဖြိုးတို့ကို လည်းကောင်း၊ အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) မှ



ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စံပြသင်တန်းသားထူးချွန်ဆုရ မောင်အောင်ပိုင်ဖြိုးအား ဆုချီးမြှင့်စဉ်။

သင်တန်းရက်မှန်ဆုရ မောင်ဖြိုးဇော်နှင့် စံပြသင်တန်းသားထူးချွန်ဆုရ မောင်ကောင်းခန့်နိုင်တို့ကိုလည်းကောင်း ဆုများချီးမြှင့်သည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှတ် (၅) စက်မှုသင်တန်း ကျောင်း (မကွေး) မှ Electricity & Electronics ဘာသာရပ်ထူးချွန်ဆုရ မအိရတနာကျော်၊ Transmission & Chassis ဘာသာရပ်ထူးချွန်ဆုရ မောင်သက်ပိုင်စိုး၊ Body Repair & Painting ဘာသာရပ်ထူးချွန်ဆုရ မောင်အောင်ပိုင်ဖြိုး၊ Engine Maintenance ဘာသာရပ်ထူးချွန်ဆုရ မောင်ပြည့်စုံထွန်း၊ CAD/ CAM ဘာသာရပ်ထူးချွန်ဆုရ မနွေးနွေးသက်တို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က အမှတ် (၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ) မှ Machine Tools Operator ဘာသာ

ရပ်ထူးချွန်ဆုရ မချိုချိုလွင်၊ Welder & Sheet Metal ဘာသာရပ်ထူးချွန်ဆုရ မောင်ဘုန်းမြတ်ကျော်၊ Tool & Die ဘာသာရပ်ထူးချွန်ဆုရ မမေမြတ်နိုးသွယ်၊ Industrail Electrician ဘာသာရပ်ထူးချွန်ဆုရ မောင်ကောင်းခန့်နိုင်တို့ကိုလည်းကောင်း ဆုများချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

သင်တန်းဆင်းပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ လက်တွေ့ပြုလုပ်ထားသည့် သင်တန်းဆင်း Project များကို လှည့်လည်ကြည့်ရှုအားပေး၍ Project ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများချီးမြှင့်သည်။

စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်းအမှတ်စဉ် (၇) သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် စတင်ဖွင့်လှစ်၍ Machine, Welding, Foundry, Tool & Die, CNC, Electrical, Electronics ဘာသာရပ်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ကာ သင်တန်းသား ၆၄ ဦး၊ သင်တန်းသူ ၂၄ ဦး စုစုပေါင်း ၈၈ ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) တွင် ဖွင့်လှစ်သည့်စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်းအမှတ်စဉ် (၁၀) သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ Automobile Maintenance နှင့် CAD/CAM ဘာသာရပ်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသား ၁၁၇ ဦး၊ သင်တန်းသူ ၁၆ ဦး စုစုပေါင်း ၁၃၃ ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်နိုင်ခဲ့သည်။

စက်မှုဝန်ကြီးဌာနတွင် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ ၏အကူအညီဖြင့် စက်မှုသင်တန်းကျောင်းခြောက်ကျောင်းကို တည်ထောင်ဖွင့်လှစ်ထားရှိပြီး နှစ်စဉ်စက်မှုကျွမ်းကျင်လုပ်သား ၁,၀၀၀ ကျော်ကို လေ့ကျင့်သင်ကြား ပေးထုတ်ပေးလျက်ရှိသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် မုံရွာမြို့နှင့်သထုံမြို့တို့တွင် စက်မှုသင်တန်းကျောင်းများ ထပ်မံဖွင့်လှစ်နိုင်ရေးစီမံဆောင်ရွက်လျက်ရှိပြီး စက်မှုသင်တန်းကျောင်းများမှ စက်မှုနှင့်အသက်မွေးပညာဘာသာရပ် ၁၆ မျိုးကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး စက်မှုသင်တန်းကျောင်းများမှ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၏ လိုအပ်ချက်အပေါ်မူတည်၍ သံဂဟေ/ဓာတ်ငွေ့ဂဟေဆက်သင်တန်း၊ လျှပ်စစ်သင်တန်း၊ လယ်ယာသုံးအင်ဂျင်အမျိုးမျိုးနှင့် မော်တော်ဆိုင်ကယ်ပြုပြင်သင်တန်း၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း စသည့်စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းများကိုလည်း သက်ဆိုင်ရာဒေသများအထိ သွားရောက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

**လျှပ်စစ်အား အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရန်
လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိ**

ပြည်သူများ လျှပ်စစ်အန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိ စေရန်၊ လျှပ်စစ်အား အကျိုးထိရောက်စွာ အသုံးပြုတတ်စေရန်၊ လျှပ်စစ်ကြောင့်ဓာတ် လိုက်မှုဖြစ်စဉ်များ လျော့နည်းသွားစေရန်၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း များရရှိ၍ ဝင်ငွေတိုးတက်လာပြီး လူနေမှု အဆင့်အတန်းများမြင့်မားလာစေရန်၊ ဆင်း ရဲနွမ်းပါးမှုလျှော့ချနိုင်စေရန်အတွက် စက်မှု ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။

လျှပ်စစ်စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက် ဝိုင်းဘုရားလမ်းရှိ အဆိုပါသင်တန်းခန်းမ ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းနှင့်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောကျက်ကော့ထူး၊ စက်မှုဝန်ကြီး ဌာနမှတာဝန်ရှိသူများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က သင်တန်းအဖွင့်အမှာစကားပြောကြား ရာ၌ ယခုသင်တန်းသည် စက်မှုဝန်ကြီးဌာန တွင်တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ရွေးချယ်ခေါ်ယူခဲ့သော လုပ်ငန်းခွင်သို့ဝင်ရောက်နေသည့် မျိုးဆက် သစ်အင်ဂျင်နီယာအရာထမ်းများ အတွက် ဖွင့်လှစ်သည့် အထူးသင်တန်းဖြစ်ကြောင်း၊ လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှုနှင့်စပ်လျဉ်း သည့် အတွေ့အကြုံဗဟုသုတများ၊ လျှပ်စစ်



အန္တရာယ်ကင်းရှင်းစေရန်ဆောင်ရွက်ရမည့် နည်းပညာဆိုင်ရာအချက်များကို လေ့လာ သင်ယူရခြင်းဖြင့် မိမိနှင့်မိမိပတ်ဝန်းကျင် ဖြစ်သော စက်ရုံ/အလုပ်ရုံများ၊ စစ်ဆေးရေး ဌာနများ၊ လူမှုဝန်းကျင်တို့တွင် လျှပ်စစ် အန္တရာယ်လျော့နည်းပပျောက်စေရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိဝန်ကြီး ဌာန၏လုပ်ငန်းတာဝန်ကိုစိတ်ဝင်စားသော၊ သင်ယူလိုစိတ်၊ ဖန်တီးတီထွင်လိုစိတ် စသည် ဖြင့် စိတ်အားထက်သန်နေသော အင်ဂျင်နီ ယာအရာရှိငယ်မောင်/မယ်များအတွက်ဌာန ကအားကိုးရမည့်အရာရှိကြီးများ၊ အဖွဲ့အစည်း အကြီးအမှူးကြီးများထံဖြစ်အောင် သင် ကြားပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ သင်တန်းမှပို့ချသည့် ဘာသာရပ် များကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည် အသုံးပြုနိုင်သည်အထိ စိတ်ဝင်တစားဖြင့် လေ့လာသင်ယူကြရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသားများအနေဖြင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုရှိအောင် ဆောင်ရွက်ရမည့်လုပ် ငန်းစဉ်များနှင့် အင်ဂျင်နီယာတစ်ဦးလိုက် နာရမည့်ကျင့်ဝတ်များကို Power Point ဖြင့် အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးသည်။

လျှပ်စစ်စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်

(၁/၂၀၂၂) သင်တန်းတွင် လျှပ်စစ်စစ် ဆေးရေးဌာနအကြောင်းသိကောင်းစရာ၊ လျှပ်စစ်ဥပဒေ၊ လျှပ်စစ်နည်းဥပဒေနှင့် လျှပ်စစ်ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ လျှပ်စစ်စစ်ဆေးရေးဌာနမှဆောင်ရွက်နေ သည့်လုပ်ငန်းများ၊ တိုင်းတာရေးမီတာများ နှင့် မီတာတိုင်းတာနည်းစနစ်များအကြောင်း၊ ဓာတ်လျှောက်/စက်လျှောက်စစ်ဆေးခြင်း ဆိုင်ရာများ၊ ဓာတ်အားလိုင်း/ဓာတ်အားခွဲရုံ အကြောင်းသိကောင်းစရာများ၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သိကောင်း စရာများ၊ မြေဓာတ်ချစနစ်နှင့်မိုးကြိုးလွှဲ စနစ်အကြောင်း၊ ဓာတ်လိုက်မှုစစ်ဆေးခြင်း နှင့် သက်ဆိုင်သည့်အကြောင်းအရာများ၊ လျှပ်စစ်စစ်ဆေးရေးဌာနနှင့် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် ဆက်နွှယ်ဆောင် ရွက်မှုများ၊ ကောင်းကင်ဓာတ်အားလိုင်း အကြောင်း သိကောင်းစရာများ စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသည်။

အဆိုပါသင်တန်းသို့ စက်မှုဝန်ကြီးဌာန တွင် တာဝန်ထမ်းဆောင်မည့်အင်ဂျင်နီယာ ၄၁ ဦးတက်ရောက်ကြပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ရက်သတ္တနှစ်ပတ်အကြာဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

မျက်နှာစုံ -

မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်

ဆန်းသစ်တီထွင်မှုနှင့်လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာ ဦးနှောက်လှုပ်စွမ်းထုတ်ကုန်ပြပွဲကျင်းပ

မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့်လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာ ဦးနှောက်လှုပ်စွမ်းထုတ်ကုန်ပြပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Aster Villa ဌာနတွင် ပရမီယံစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counselor Dr.Zheng Zhihon နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် Virtual စနစ်ဖြင့်တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မဲခေါင်မြစ်သည် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်းခြောက်နိုင်ငံကို ဖြတ်သန်းစီးဆင်းနေသည့် နယ်နိမိတ်ဖြတ်မြစ်တစ်ခုဖြစ်၍ တောင်တရုတ်နှင့် အရှေ့တောင်အာရှဒေသကို ဆက်သွယ်ပေးသည့် အဓိကကုန်သွယ်မှုလမ်းကြောင်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်စေပြီး ဒေသတွင်းနိုင်ငံများ၏စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် များစွာအရေးပါကြောင်း၊ ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်းစေခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံး၏သုခချမ်းသာကို မြှင့်တင်ပေးနိုင်ပြီး အတူတူမျှဝေခံစားနိုင်မည့် သာယာဝပြောသည့် အနာဂတ်အသိုင်းအဝန်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ယခင်ဆွေးနွေးပွဲများ၏ တုံ့ပြန်မှုနှင့်ရလဒ်များ



အပေါ်မူတည်ပြီး အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအား Digital အသွင်ကူးပြောင်းမှုနှင့် E-Market Platform ကိုကျယ်ပြန့်စွာအသုံးပြုနိုင်စေရေးအတွက် အသိပညာမျှဝေခြင်းအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် E-Market Platform ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပြီး အဆင်သင့်ဖြစ်သည့်အချိန်တွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း ၁၀၀ ခန့်၏ ထုတ်ကုန်ပစ္စည်းများကို ပြသရောင်းချခွင့်ရရှိမည်ဖြစ်၍ Digital Platform ကိုအသုံးပြုပြီး ဈေးကွက်ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုထည့်သွင်းပြသရောင်းချနိုင်ရေးအတွက် ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များမြှင့်တင်ရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဦးနှောက်လှုပ်စွမ်းထုတ်ကုန်ပြပွဲအသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိထိရောက်သော အတတ်ပညာ၊ အသိပညာများရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counselor Dr.Zheng Zhihon က မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ

ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက E-Market Place for Myanmar Products Platform အား စတင်အသုံးပြုကြောင်းကြေညာပြီး ထုတ်ကုန်ပြခန်းများကိုလည်း လည်အားပေးကြည့်ရှုစစ်ဆေးသည်။

မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့်လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာ ဦးနှောက်လှုပ်စွမ်းထုတ်ကုန်ပြပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သုံးရက်ကြာကျင်းပပြီး အဆိုပါဦးနှောက်လှုပ်စွမ်းထုတ်ကုန်ပြပွဲတွင် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များမှ ၎င်းတို့ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ၊ အသိပညာနှင့် နည်းပညာရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

မဲခေါင်-လန်ချန်းဒေသမှ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအကြား ဆွေးနွေးပွဲမှတစ်ဆင့် စွန့်ဦးတီထွင်မှုဆိုင်ရာကိစ္စရပ်များနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာကိစ္စရပ်များ သိမြင်လာစေရန်၊ တရုတ်နိုင်ငံအပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံများမှ လူငယ်လုပ်ငန်းရှင်များ အချင်းချင်းချိတ်ဆက်မိစေရန်၊ မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ၏ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအချင်းချင်း

စာမျက်နှာ ၁၄ သို့-

မျက်နှာဖုံးမှ -

စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့ပူးပေါင်း၍ လျှပ်စစ်သုံးယာဉ် စစ်ဆေးရေးအထောက်အကူပြုသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ဌာနတွင်ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်အစိုးရ အနေဖြင့် လောင်စာဆီအသုံးပြုမှုနှင့်လောင်စာ ဆီထုတ်လုပ်သည့်နိုင်ငံများကို မှီခိုမှုမရှိဘဲ လျှပ်စစ် နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးရည်ရွယ်၍ လောင်စာ ဆီသုံးယာဉ်များအစား လျှပ်စစ်သုံးယာဉ် များဖြင့် ပြောင်းလဲအသုံးပြုနိုင်ရန်အပြင် Public Transportation အတွက် ခရီးတို့ မြို့တွင်းပြေးဆွဲသည့် လျှပ်စစ်သုံးယာဉ်များ၊ လျှပ်စစ်သုံးဘတ်စ်ကားများ တင်သွင်းထုတ် လုပ်အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက် ရန်ဆိုသည့် နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန် ချက်များနှင့်အညီ မြေပြင်တွင်လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစိုးရဝန်ကြီးဌာနများနှင့်အတူ ပုဂ္ဂလိက ကဏ္ဍအားလုံး ပူးပေါင်းပါဝင်လာရေးဆောင် ရွက်လျက်ရှိကြောင်း EV Policy ကို ဆောင် ရွက်ရာတွင် အမျိုးသားအဆင့်ဦးဆောင် ကော်မတီ၏ဦးဆောင်မှုနှင့်အတူ လုပ်ငန်း ကော်မတီငါးခုဖွဲ့စည်းပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီး၌ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် လျှပ်စစ်

လျှပ်စစ်သုံးယာဉ်စစ်ဆေးရေး အထောက်အကူပြုသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

သုံးယာဉ်စစ်ဆေးရေး အထောက်အကူပြု သင်တန်းသည် Pilot Project ကာလအတွင်း ကြိုတင်ပြင်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေကြောင်း၊ တင်သွင်းလာသည့်လျှပ်စစ် သုံးယာဉ်များ၊ အားသွင်းကိရိယာများကို တင်သွင်းတပ်ဆင်အသုံးပြုသည့်အခါ ချမှတ် ထားသည့်လမ်းညွှန်ချက်၊ ညွှန်ကြားချက်များ နှင့်အညီဖြစ်စေရန်၊ ဘေးအန္တရာယ်ကင်း

နိုင်ရန်အတွက် ယခုသင်တန်းကိုဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ (၇)

အဆိုပါသင်တန်းသို့ အကောက်ခွန်ဦးစီး ဌာနမှ ၁၀ ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ



စေရန် ကြီးကြပ်ဆောင်ရွက်ရမည့်တာဝန်ရှိ သူများအနေဖြင့် လျှပ်စစ်သုံးယာဉ်များ၏ နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်၊ ယာဉ်စစ်ဆေးသည့်အခါတွင် အထောက်အကူဖြစ်စေရန်အတွက် ယခု သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ EV ကားတစ်စီး၏ ဖွဲ့စည်းတည်ဆောက်မှု တွင် ပါဝင်သည့်စနစ်များ၏ ယုံကြည်စိတ်ချ ရမှု၊ စွမ်းအင်သိုလှောင်မှုစနစ်၊ မော်တော် ယာဉ်၏တုန်ခါမှုကြောင့် ရုတ်တရက် Shock Circuit နှင့် Error များကို ကာကွယ်သည့် စနစ်၊ အပူချိန်လွန်ကဲမှုကိုကာကွယ်မည့် စနစ်၊ လူကိုအန္တရာယ်မဖြစ်စေရေး သတိ ပေးမည့် Alarm System များပါ/မပါ၊ Specification များအတိုင်း အမှန်တကယ် တင်သွင်းလာမှုရှိ/မရှိ စသည်တို့ကိုစစ်ဆေး

ညွှန်ကြားမှုဦးစီးဌာနမှ ၅ ဦး၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၄ ဦး၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၃ ဦး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၄ ဦး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန မှ ၃ ဦး၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း မှ ၂ ဦး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ၅ ဦး၊ သုတေ သနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာနမှ ၃ ဦး စုစုပေါင်း ဦးစီးဌာန/လုပ်ငန်း ၉ ခုမှ သင်တန်း သားစုစုပေါင်း ၃၉ ဦး တက်ရောက်ကြသည်။

သင်တန်းတွင် လျှပ်စစ်ယာဉ်ပေါ်၌ ပါဝင်သည့်အမှတ်အသားများနှင့်ပတ်သက် သော ရှင်းလင်းချက်၊ စံချိန်စံညွှန်းအရ တည်ဆောက်ထားသည့် EV Structure နှင့် High Voltage Battery အသုံးပြုထားခြင်း ကြောင့် Insulation ပြုလုပ်ထားမှု၊ Bat- tery အတွက် စမ်းသပ်စစ်ဆေးမှု၊ အားသွင်း စနစ်နှင့် EV ပါ Charging Modes များနှင့် ပတ်သက်၍ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

စာမျက်နှာ ၁၃ မှ -

အသိပညာမျှဝေနိုင်စေရန်၊ ဆန်းသစ်တီထွင်မှု အလေ့အထကောင်းများကို လူငယ်များကြား ပေါ်ပေါက်လာစေရန်၊ E-Market Place ကဲ့သို့သော နည်းပညာများအသုံးပြု၍ ဆန်းသစ် တီထွင်မှုအလေ့အထများဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ဈေးကွက်ကို လွယ်ကူလျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောစိုးမှ -

ဒစ်ဂျစ်တယ် နည်းပညာကို မဖြစ်မနေသုံးစွဲရန်လိုအပ်လာပြီဖြစ်ကြောင်း၊ သို့သော် MSME များအနေဖြင့် လက်ရှိအချိန်ထိ ဒစ်ဂျစ်တယ်နည်းပညာကိုထုတ်လုပ်မှုပိုင်း၊ ဈေးကွက်မြှင့်တင်ရေးပိုင်းနှင့် ကုန်သွယ်ငွေလွှဲသည့်နေရာများတွင် ကျွမ်းကျင်စွာသုံးစွဲရန် ခက်ခဲနေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် MSME များ အခွင့်အရေးများ လက်ဝယ်ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကိုအတူတကွ ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာနှင့် ပတ်သက်၍ e-ID စနစ်မှ၍ E-Government အထိသွားရောက်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစနစ်များ ပြီးစီးသည့်အချိန်တွင် MSME လုပ်ငန်းများ၏ဈေးကွက်သုတေသနလုပ်ငန်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့်ဆောင်ရွက်ရသည့်လုပ်ငန်း၊ ထုတ်လုပ်မှုအပိုင်း၊ ဈေးကွက်မြှင့်တင်ရေးနှင့်ရှာဖွေရေးအပိုင်း၊ ကုန်သွယ်ငွေလွှဲမှုအပိုင်းများသည် အစိုးရမှလက်ရှိဆောင်ရွက်နေသည့် E-Government စနစ်တွင် အလိုအလျောက်ပါဝင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် MSME အေဂျင်စီဖွဲ့စည်းပြီး လိုအပ်သည့်လုပ်ထုံးလုပ်နည်းများအားလုံးပြီးစီးချိန်တွင် မှတ်ပုံတင်ထားခြင်းမရှိသေးသည့် MSME လုပ်ငန်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် Online မှမှတ်ပုံတင်ပေးနိုင်ရေး အေဂျင်စီများကလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင်လည်း အေဂျင်စီများနှင့် ပတ်သက်၍ တရားဝင်ဖွဲ့စည်းဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ **ဒစ်ဂျစ်တယ်နည်းပညာဖြင့် မိမိတို့လုပ်ငန်းများကိုမှတ်ပုံတင်ထားမှသာလျှင် နိုင်ငံတော်ကပံ့ပိုးပေးမည့် ငွေကြေးအရင်းအနှီးနှင့် အခွန်အခသက်သာခွင့်အပါအဝင် အထောက်အပံ့အားလုံးကို ရယူခံစားခွင့်ရှိမည်ဖြစ်ကြောင်း၊** ထို့ပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မိန့်ကြားသွားသကဲ့သို့ MSME လုပ်ငန်းများအတွက် အဓိကကျသောလိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ ကျွမ်းကျင်လုပ်သား၊ အရင်းအနှီးစသည့်အချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံးပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းသွားရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်များအတွင်း MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် လုပ်ငန်းရှင်များ၏တင်ပြချက်များအနေဖြင့် ကဏ္ဍ ၇ ခုတွင် စုစုပေါင်း ၉၅ ချက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါတင်ပြချက်များကို တစ်ချက်ချင်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ **မိမိတို့လုပ်ငန်းကော်မတီသည် MSME ဗဟိုကော်မတီမှချမှတ်သည့်မူဝါဒများနှင့် MSME လုပ်ငန်းလုပ်ကိုင်သူများကြား ပေါင်းကူးသဖွယ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ လုပ်ငန်းရှင်များ၏ လက်တွေ့လိုအပ်ချက်၊ အခက်အခဲ၊ လိုအပ်သည့်အကြံဉာဏ်နည်းပညာပေးခြင်း၊ လက်ခံခြင်း၊ ဖြည့်ဆည်းပေးခြင်း စသည့်တို့ကိုအချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ပေးရမည့် ကော်မတီတစ်ခုဖြစ်ကြောင်း၊** သို့ဖြစ်၍လည်း ဝန်ကြီးဌာနအများစုအပါအဝင်

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရည်များအသင်းတို့မှ တာဝန်ရှိသူတို့ဖြင့် ကျစ်လျစ်စွာဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ **မိမိတို့လုပ်ငန်းကော်မတီအဖွဲ့ဝင်တိုင်းသည် နိုင်ငံတော်၏စီးပွားရေးကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေရေး MSME ဗဟိုကော်မတီနှင့် MSME လုပ်ငန်းရှင်များအား အချိန်နှင့်တစ်ပြေးညီလိုအပ်ချက်များအပေါ် ပေးထားသည့်လုပ်ငန်းတာဝန်များကြားမှ အားသွန်ခွန်စိုက်ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊** နိုင်ငံတော်၏စီးပွားရေးလျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရမည့်ကော်မတီဖြစ်၍လည်း တာဝန်ဝတ္တရားများကြီးမားသကဲ့သို့ အဆိုပါတာဝန်ဝတ္တရားများကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက်လည်း လုပ်ငန်းကော်မတီဝင်အားလုံးမှ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ဒေသဆိုင်ရာအေဂျင်စီများအနေဖြင့် လစဉ်လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ငန်းကော်မတီသို့ပေးပို့တင်ပြသွားရမည်ဖြစ်ပြီး လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ဒေသအသီးသီးရှိ အလားအလာကောင်းသည့်ကုန်ကြမ်းများ၊ လယ်ယာ/သား/ငါးထွက်ကုန်များကို နည်းပညာစက်ပစ္စည်းအကူအညီဖြင့် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်တင်ခြင်းတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီး နိုင်ငံ GDP ကိုမြှင့်တင်ရေးဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က သက်ဆိုင်ရာအမှာစာများကို ဖတ်ကြားတင်ပြပြီး လုပ်ငန်းကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက်လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုချက်ရယူနိုင်ရန် ရှင်းလင်းတင်ပြရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန၊ မူဝါဒနှင့်ပြည်ပရေးရာဌာန၊ နည်းပညာနှင့်ဈေးကွက်မြှင့်တင်ရေးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနဌာနများကိုကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ် (၃၀) စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။ (ပုံ)

ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသည့်လုပ်ငန်းများကို ကဏ္ဍအလိုက် ချေးငွေများထုတ်ချေးထားပြီး ချေးငွေကာလကိုလည်း သက်တမ်းတိုးမြှင့်ပေးထားကြောင်း၊ နိုင်ငံစီးပွားရေးလုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး နိုင်ငံစီးပွားရေးအတွက် အဓိကမောင်းနှင်အားလည်းဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ SME Member Card ထုတ်ပေးထားသည့်လုပ်ငန်းပေါင်း ၄၀,၉၂၉ ခုရှိပြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံ



အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် အသင်းအဖွဲ့များမှတာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများပါ စီးပွားရေးအရ လူမှုရေးအရ တိုက်ရိုက်အကျိုးသက်ရောက်မှုကို ခံစားခဲ့ရကြောင်း၊ အထူးသဖြင့် ကမ္ဘာ့စီးပွားရေးသည် အဆိုးရွားဆုံးအခြေအနေသို့ ကျရောက်ခဲ့သကဲ့သို့ တစ်ဦးချင်းဝင်ငွေများလည်း ကျဆင်းသွားခဲ့ကြောင်း၊ လူသန်းပေါင်းများစွာသည် အလွန်ဆင်းရဲသည့်အခြေအနေသို့ ကျရောက်ခဲ့ရကြောင်း၊ အဆိုးရွားဆုံးထိခိုက်ခဲ့သည်မှာ ကမ္ဘာ့ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူသုံးကုန်ပစ္စည်းတင်ပို့မှုနှင့် ပြင်ပဘဏ္ဍာငွေကိစ္စရပ်များ ထိခိုက်နစ်နာမှုအကြီးမားဆုံးဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့်ကဏ္ဍအသီးသီးရှိ လုပ်ငန်းများ ရပ်နားရခြင်း၊ အနည်းဆုံးနှင့်အကျဉ်းဆုံးလုပ်ငန်းပြန်စနေရခြင်း စသည့်အကန့်အသတ်များကြောင့် အလုပ်အကိုင်အခွင့်အလမ်းရရှိမှုကိုလည်း ထိခိုက်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများတွင် အခြားနိုင်ငံများနှင့်အတူ ခံစားခဲ့ရကြောင်း၊ အထူးသဖြင့် ငွေကြေးအရင်းအနှီးအားနည်းသည့် MSME လုပ်ငန်းများပိုမိုထိခိုက်ခံစားခဲ့ရပြီး **ယခုအချိန်တွင် နိုင်ငံတော်က**

တင်ထားသည့်လုပ်ငန်းများအနက် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းသတ်မှတ်ချက်ဖြင့် ကိုက်ညီသောလုပ်ငန်းများသည်လည်း ၄၅,၀၀၀ ကျော်ရှိကြောင်း၊ ထို့ပြင် အခြားဝန်ကြီးဌာန ၁၃ ခုရှိ ဦးစီးဌာနများ၌ မှတ်ပုံတင်ထားသည့်လုပ်ငန်း ၂၅၃,၀၀၀ ကျော်ရှိသည်ကို စာရင်းများအရသိရကြောင်း၊ **မြန်မာ့စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် MSME များ၏အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း၊ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး MSME များ၏အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း၊ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဆက်လက်ရှင်သန်နေရန်နှင့် လုပ်ငန်းများလည်ပတ်နေရန် အထူးလိုအပ်ကြောင်း၊** မိမိတို့အနေဖြင့် နိုင်ငံ၏အားသာချက်အပေါ်အခြေခံပြီး အသုံးပြုတတ်မည်ဆိုပါက အခွင့်အလမ်းကောင်းများရရှိလာနိုင်ကြောင်း၊ အခွင့်အလမ်းအနေဖြင့် **တစ်ကမ္ဘာလုံးတွင် စားသောက်ကုန်ဆိုင်ရာထုတ်ကုန်များ လိုအပ်နေသည့်အတွက် နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်သည့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေး၊ ကမ္ဘာ့တန်ဖိုးမြှင့် တွင်းဆက်နှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်း ထုတ်လုပ်မှုကွန်ရက်များသို့ဝင်ရောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း၊** ကပ်ရောဂါကြောင့် စားသုံးသူများ၏အပြုအမူနှင့် လိုအပ်ချက်များ လည်းပြောင်းလဲလာသည့်အတွက် MSME များအနေဖြင့် ဈေးကွက်သုတေသနရလဒ်များကို လေ့လာဆောင်ရွက်ရန်နှင့်